



PRULoansafe

သင်နဲ့ သင့်မိသားစုကို ချေးငွေကြောင့် ဘဝမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့
ကာကွယ်ပေးသွားမှာပါ။

PRULoansafe အသက်အာမခံကို ဘာကြောင့်ရွေးချယ်သင့်သလဲ?

ကြိုတင်မသိနိုင်တဲ့ ကံကြမ္မာအလှည့်အပြောင်းတွေရဲ့ ကြားမှာ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေရဲ့ နောင်ရေးအတွက် ကြိုးစားတည်ဆောက်ပြီး ရရှိလာတဲ့ပစ္စည်းဥစ္စာတွေကို ကာကွယ်ဖို့က အရေးကြီးပါတယ်။ အကယ်၍ သင် အသက်ဆုံးရှုံးတာ ဒါမှမဟုတ် လုံးဝနဲ့ ထာဝစဉ် မသန်စွမ်းဖြစ်သွားတဲ့အခါ ကျန်ရှိတဲ့ဈေးငွေပမာဏအားလုံးကို PRULoansafe အသက်အာမခံက ဆပ်ပေးသွားမှာဖြစ်လို့ စိတ်ပူစရာမလိုတော့ပါဘူး။ သင့်မိသားစုရဲ့ နောင်ရေးအနာဂတ်အပြင် သင်စုဆောင်းထားတဲ့အရာတွေကိုပါ ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။ ဈေးငွေကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲအနာဂတ်ခရီးလမ်းမှာ စိတ်အေးချမ်းသာပြီး ကိုယ့်ရဲ့ပစ္စည်းဥစ္စာတွေလုံခြုံစေဖို့အတွက် PRULoansafe အသက်အာမခံကို အခုပဲရွေးချယ်လိုက်ပါ။

 ပရီမီယံအာမခံကြေးပေးသွင်းမှုပုံစံ

ပရီမီယံကြေး တစ်ကြိမ်တည်း ပေးသွင်းခြင်း - ပရီမီယံကြေးသွင်းရမယ့် ရက်တွေကို တကူးတက မှတ်ထားစရာမလိုဘဲ တစ်ကြိမ်တည်း ပရီမီယံကြေးပေးသွင်းရတဲ့ အာမခံ အမျိုးအစားဖြစ်ပါတယ်။ အာမခံ ပရီမီယံကြေးတွေကို တစ်ကြိမ်တည်းပေးသွင်းပြီးပြီဆိုတာနဲ့ ဈေးငွေကာလတစ်လျှောက်လုံးမှာ သင့်ကို ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။

 ဈေးငွေကာလနှင့် လိုက်လျောညီထွေမှုရှိသော အာမခံအကာအကွယ် PRULoansafe

PRULoansafe အသက်အာမခံက မိမိဈေးငွေ ကာလနဲ့တူညီသော နှစ်ရှည် ဈေးငွေကာလတွေအတွက် ကာကွယ်မှုပေးပါတယ်။အကယ်၍ သင် အသက်ဆုံးရှုံးတာ (သို့မဟုတ်) လုံးဝနဲ့ ထာဝစဉ် မသန်စွမ်းဖြစ်သွားတဲ့အခါမျိုးမှာ သင့်ရဲ့ ဈေးငွေအမျိုးအစားက ကာလလို၊ ကာလလတ် (သို့မဟုတ်) ကာလရှည်ဈေးငွေဖြစ်ပါစေ၊ PRULoansafe အသက်အာမခံက တာဝန်ယူပြီး ဈေးငွေတွေကို ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။ ယခုအာမခံအမျိုးအစားက အသက် (၁၈) နှစ် နဲ့ (၆၈) နှစ်ကြား ဈေးငွေယူထားသူတွေအတွက် အကိုက်ညီဆုံးဖြစ်ပြီး အာမခံအကာအကွယ်ပေးနိုင်တဲ့ အမြင့်ဆုံး အသက်အရွယ်သတ်မှတ်ချက်က (၆၉) နှစ်ဖြစ်ပါတယ်။

အာမခံကြေးပေးသွင်းမှုပုံစံ	အာမခံအကာအကွယ်အမျိုးအစား	အာမခံသက်တမ်း(ငပေါ်လစီကာလ)
တစ်ကြိမ်တည်း ပေးသွင်းခြင်း	တစ်ညီတည်းဖြစ်သော အာမခံထားငွေ *	အနည်းဆုံး - (၁) နှစ် အများဆုံး - (၂၅) နှစ် (ဈေးငွေကာလနှင့်တူညီသည်)

* နှင့် ပြထားတဲ့ အကြောင်းအရာကို နောင်လာမယ့် အခန်းကဏ္ဍတွင် ရှင်းပြထားပါတယ်။



PRULoansafe မူပေးအပ်မည့် အာမခံအကျိုးခံစားခွင့်အားလေ့လာခြင်း

အနည်းဆုံး မြန်မာငွေ ကျပ်သိန်း (၂၀) မှ စပြီးအာမခံအကာအကွယ် ရယူနိုင်ပါတယ်။

တစ်ညီတည်းဖြစ်သော အာမခံထားငွေ* - သင့်မှာ ချေးငွေဘယ်လောက်ပဲ ကျန်ခဲ့ပါစေ၊ အာမခံထားရှိတဲ့ကာလတစ်လျှောက်လုံးမှာ မူလ ဝယ်ယူထားတဲ့ အာမခံအကျိုးခံစားခွင့်ပမာဏအတိုင်း ရရှိသွားမှာဖြစ်ပါတယ်။ အကယ်၍များ သင့်မှာ တစ်စုံတစ်ရာဖြစ်ပွားခဲ့ရင်လည်း PRULoansafe အသက်အာမခံက သင့်ချေးငွေတွေကို ဆပ်ပေးသွားမယ့်အပြင် ကျန်ရှိတဲ့ အာမခံအကျိုးခံစားခွင့်ကို အာမခံအကျိုးခံစားခွင့် ရှိသူ/များထံပေးအပ်သွားမှာဖြစ်ပါတယ်။



မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခြင်း/လုံးဝနှင့်ထာဝစဉ်မသန်စွမ်းဖြစ်မှုအတွက် ထပ်ဆောင်းအကျိုးခံစားခွင့်

မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခြင်း (သို့မဟုတ်) လုံးဝနဲ့ ထာဝစဉ်မသန်စွမ်းဖြစ်သွားတဲ့အခါမျိုးမှာ PRULoansafe အသက်အာမခံက ကျန်ချေးငွေပမာဏကို ဆပ်ပေးသွားမယ့်အပြင် သင် (သို့မဟုတ်) သင့်ရဲ့အာမခံအကျိုးခံစားခွင့်ရှိသူက အပိုထပ်ဆောင်း ငွေကြေးထောက်ပံ့မှု အဖြစ် မြန်မာငွေကျပ် သိန်း (၆၀) (ကိန်းဂဏန်းအားဖြင့် မြန်မာငွေ ၆,၀၀၀,၀၀၀ ကျပ်) ကို ရရှိသွားမှာဖြစ်ပါတယ်။ ဒီငွေကြေးပမာဏက ပြန်လည် ရရှိမယ့် အာမခံအကျိုးခံစားခွင့်ငွေပမာဏနဲ့ သက်ဆိုင်မှုမရှိဘဲ ပုံသေသတ်မှတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့် သေချာပေါက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။



အာမခံဝန်ဆောင်မှု မဝယ်ယူဘဲ သိထားသင့်သည့်အချက်များ

(၁)အကျိုးခံစားခွင့်အတွက် အကျိုးမဝင်သည့်အချက်များ - PRULoansafe ရဲ့ ရာနှုန်းပြည့် နှစ်နာကြေး ရရှိမှု အပေါ် သက်ရောက်နိုင်တဲ့အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဥပမာအားဖြင့် -

သေဆုံးခြင်း/လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်မရရှိနိုင်သည့် ခြွင်းချက်များ - လက်ရှိဥပဒေများနဲ့ စည်းမျဉ်းဥပဒေများအရ သတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါးများ (သို့မဟုတ်) လူ့ဆော်ပေးသော ဆေးဝါးများ အလွန်အကျွံ အသုံးပြုခြင်း၊ အလွန်အကျွံ အရက်သေစာ သောက်သုံးခြင်း (သို့မဟုတ်) အရက်သေစာသောက်စားပြီး ယာဉ်များကို မောင်းနှင်ခြင်း ၊ (သို့မဟုတ်) ခုခံအားကျဆင်းမှုရောဂါ (AIDS) ကြောင့်ဖြစ်ပေါ်လာသော ရောဂါ/များ၊ (HIV) ရောဂါပိုးကြောင့်ဖြစ်ပေါ်လာသော ခုခံအားကျဆင်းမှု ရောဂါလက္ခဏာစု (သို့မဟုတ်) ရောဂါပိုးကူးစက်ဝင်ရောက်မှု စသည်တို့ပါဝင်ပါတယ်။

မတော်တဆမှုကြောင့်ဖြစ်သော သေဆုံးခြင်း/ လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် မရရှိနိုင်သည့်ခြွင်းချက်များ - အန္တရာယ်ရှိသော အားကစားလှုပ်ရှားမှုများတွင် အပါအဝင် ကန့်သတ်ထားခြင်းမရှိဘဲ ရေအောက်တွင်ပြုလုပ်ရသော ဆောင်ရွက်မှု တစ်ခုခု၌ ပါဝင်ခြင်း၊ တောင်တက်ခြင်း၊ လေထီးခုန်ခြင်း၊ အမြန်နှုန်းဖြင့် ကား ပြိုင်ပွဲများ၊ အားကစားလှုပ်ရှားမှုများ တွင်လုပ်ဆောင်နေသော ကျွမ်းကျင်ပညာရှင် (သို့မဟုတ်) ပေါက်ကွဲမှုမရှိသေးသော စစ်လက်နက် ပစ္စည်းများကို ရှင်းလင်းခြင်း ဆောင်ရွက်ရသော ကျွမ်းကျင်ပညာရှင် (သို့မဟုတ်) ကျူးကျော်စစ်ပြုမှုများ၊ ပြည်ပနိုင်ငံများ၏ ဆောင်ရွက်ချက်များ၊ ရန်သူ၏ လှုပ်ရှားဆောင်ရွက်မှုများ (စစ်ကြေညာထားသည့်ဖြစ်စေ (သို့မဟုတ်) စစ်ကြေညာထားခြင်းမရှိသည့်ဖြစ်စေ)၊ပြည်တွင်းစစ်များ၊ ပုန်ကန်ဆူပူအုံကြွမှုများ၊ တော်လှန်တိုက်ခိုက်မှုများ၊ အဓိကရုဏ်းများ၊ စစ်ဇက်အကာကိုင်များ၏ ကြားဝင်ဟန့်တား စွက်ဖက်မှုများ (သို့မဟုတ်) မတရား ကျူးကျော်သိမ်းပိုက်မှုများ အပါအဝင် စစ်ပွဲများ (သို့မဟုတ်) အပျက်သဘောဆောင်သည့် အပြုအမူဆောင်ရွက်ချက်များ (သို့မဟုတ်) ပိုးမွှားကိုက်ခြင်း (ခြင်ကိုက်ခြင်းအပါအဝင်) နှင့် ပိုးကူးစက်ခြင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော မည်သည့် နာမကျန်းမှုများမဆို ပါဝင်ပါတယ်။

အသက်အာမခံဝန်ဆောင်မှုအတွက် အကျိုးမဝင်တဲ့ အသေးစိတ်အချက်အလက်အပြည့်အစုံကို သင့်ရဲ့ သက်ဆိုင်ရာ အသက်အာမခံဝန်ဆောင်မှုဆိုင်ရာ အရောင်းကိုယ်စားလှယ်ထံ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

(၂)အာမခံဝယ်ယူနိုင်ရန် သတ်မှတ်ချက် ပြည့်မီခြင်းရှိမရှိ စစ်ဆေးခြင်း - အာမခံအကာအကွယ် မဝယ်ယူခင် အဖွဲ့ဝင်များအနေနဲ့ အာမခံ ဝယ်ယူနိုင်ရန် သတ်မှတ်ချက် ပြည့်မီခြင်းရှိမရှိ စစ်ဆေးတဲ့ လျှောက်လွှာပုံစံ ဖြည့်ရန်အတွက် လိုအပ်သော ကျန်းမာရေးနှင့် ကိုယ်လက်အင်္ဂါကောင်းမွန်ကြောင်း အထောက်အထား (သို့မဟုတ်)အလုံးစုံ ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါတယ်။ အဆိုပါ လုပ်ငန်းစဉ်တွေက အာမခံထားရှိရမယ့်ငွေပမာဏ၊ အသက်အရွယ်၊ အလုပ်အကိုင် သို့မဟုတ်အဖွဲ့ ဝင်အနေဖြင့် ဆေးခွင့်တင်ထားခြင်းရှိ/ မရှိအပေါ်မှာ မူတည်ပါတယ်။

(၃) ငြင်းဆိုပိုင်ခွင့်မရှိခြင်း - ပရီမီယံကြေးများ ပေးသွင်းမှုမရှိခြင်း (သို့မဟုတ်) မြန်မာနိုင်ငံရှိ ဥပဒေ/ တရားစီရင်ရေး အရ အသိအမှတ်ပြုထားသော အချက်များကြောင့်မှလွဲ၍ကုမ္ပဏီသည် အာမခံထားသူ သက်ရှိထင်ရှားရှိနေစဉ်ကာလမှာဤပေါ်လစီကို ပေးအပ်တဲ့ရက်စွဲမှစပြီး သို့မဟုတ်ပေါ်လစီအား ပြန်လည် တည်မြဲစေတဲ့ ရက်စွဲမှစပြီး (၂) နှစ်တာ ကာလအတွင်း အတည်ဖြစ်တဲ့ ပေါ်လစီနဲ့ စပ်လျဉ်းပြီး တောင်းဆိုမှုကို ကုမ္ပဏီက ငြင်းပယ်ခွင့်မရှိပါဘူး။

(၄) ၂၁ ရက်တာစောင့်ကြည့်ကာလ

သင့်အနေနဲ့ အာမခံပေါ်လစီကို လက်ခံရရှိတဲ့အချိန်ကနေ စတင်ပြီး (၂၁) ရက် အတွင်း ပေါ်လစီပါအချက်အလက် နှင့် အကျိုးခံစားခွင့်၊ ကန့်သတ်ချက်များအကြောင်း အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါတယ်။ အဆိုပါကာလအတွင်းမှာ ပေါ်လစီပါ အချက်အလက်များက သင့်လိုအပ်ချက်များနဲ့ ကိုက်ညီမှုမရှိပါက ပေါ်လစီကို ပယ်ဖျက်နိုင်မှာဖြစ်ပါတယ်။ အဆိုပါကာလအတွင်းစောင့်ကြည့်ကာလလျောက်လွှာပုံစံတွင် အချက်အလက်ဖြည့်သွင်းပြီး တင်သွင်းခွဲပါက ပရီမီယံကြေးစုစုပေါင်းထဲမှာ ကျန်းမာရေးဆေးစစ်ခြင်းအတွက် ကုန်ကျစရိတ် တစ်စုံတစ်ရာရှိပါက ထိုကုန်ကျစရိတ်ကိုနုတ်ယူပြီး ပြန်လည်ပေးချေသွားမှာဖြစ်ပါတယ်။

တစ်ညီတည်းဖြစ်သော အာမခံထားငွေအကြောင်း လေ့လာခြင်း



- အမည် : ဦးမောင် xx
- အသက် : ၄၅ နှစ်
- ဘဏ်ချေးငွေ အမျိုးအစား : မြန်မာငွေကျပ် သိန်း ၃၀၀၀
- ဘဏ်အတိုးနှုန်း : ၁၃ ရာခိုင်နှုန်း
- ဘဏ်ချေးငွေကာလ : ၁ နှစ်


ဦးမောင်xx က ချေးငွေယူထားတဲ့ ၆ လမြောက်မှာမတော်တဆမှုဖြစ်စဉ်တစ်ခုကြောင့် ကွယ်လွန်သွားခဲ့ရပါတယ်။

တစ်ညီတည်းဖြစ်သော အာမခံထားငွေ အကျိုးခံစားခွင့်ရွေးချယ်မှုအပေါ် အခြေခံထားသည့် ဖြစ်ရပ်

အာမခံကြေး ပေးသွင်းငွေ (ပရီမီယံ) ပမာဏ - မြန်မာငွေ ၂,၅၇၁,၀၀၀ ကျပ်

PRULoansafe အသက်အာမခံကြေးပေးသွင်းမှုအမျိုးအစား - တစ်ကြိမ်တည်း ပရီမီယံကြေး ပေးသွင်းခြင်း

ဘဏ်အတိုးနှုန်း - ၁၃ ရာခိုင်နှုန်း



မြန်မာငွေ ~ ၁၂၀,၀၀၀,၀၀၀ ကျပ်
PRULoansafe မှ အာမခံအကျိုးခံစားခွင့်ရှိသူထံ ပေးအပ်မည့် အကျိုးခံစားခွင့်

မြန်မာငွေ ၆,၀၀၀,၀၀၀ ကျပ်
အာမခံအကျိုးခံစားခွင့် ရှိသူမှ ရရှိမည့် မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်

မြန်မာငွေ ~ ၁၀၀,၀၀၀,၀၀၀ ကျပ်
(PRULoansafe မှ ဘဏ်သို့ ပေးမည့် အကျိုးခံစားခွင့်)

စုစုပေါင်း ပေးသွင်းသည့် ပရီမီယံကြေး
မြန်မာငွေ ၂,၅၇၁,၀၀၀ ကျပ်

စုစုပေါင်း ရရှိမည့် အကျိုးခံစားခွင့်
မြန်မာငွေ ၃၀၆,၀၀၀,၀၀၀ ကျပ်

ချေးငွေတွေက ဘယ်လိုဖြစ်သွားမှာလဲ?

ခန့်မှန်း ဘဏ်လက်ကျန်ချေးငွေ - မြန်မာငွေ ~ ၁၈၀,၀၀၀,၀၀၀ ကျပ်

၆ လမြောက်တွင်ရရှိသော PRULoansafe အသက်အာမခံ၏ အာမခံအကျိုးခံစားခွင့်	မြန်မာငွေ ၃၀၀,၀၀၀,၀၀၀ ကျပ်
PRULoansafe အသက်အာမခံမှ ဘဏ်သို့ ပေးချေသော အကျိုးခံစားခွင့်	မြန်မာငွေ ~ ၁၈၀,၀၀၀,၀၀၀ ကျပ်
PRULoansafe အသက်အာမခံမှ အာမခံအကျိုးခံစားခွင့်ရှိသူကို ပေးအပ်သော အကျိုးခံစားခွင့်	မြန်မာငွေ ~ ၁၂၀,၀၀၀,၀၀၀ ကျပ် (အာမခံအကျိုးခံစားခွင့် - ဘဏ်သို့ပေးချေသော အကျိုးခံစားခွင့်)
ထပ်ဆောင်း အာမခံအကာအကွယ် - မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ရှိသူအား ပေးသော အာမခံအကျိုးခံစားခွင့်ပမာဏ	မြန်မာငွေ ၆,၀၀၀,၀၀၀ ကျပ်
PRULoansafe အသက်အာမခံမှ ပေးသော စုစုပေါင်းအကျိုးခံစားခွင့်	မြန်မာငွေ ၃၀၆,၀၀၀,၀၀၀ ကျပ် (အာမခံအကျိုးခံစားခွင့် + ထပ်ဆောင်းအကျိုးခံစားခွင့်)

Yoma Bank Limited

 အမှတ် ၁၄၊ ကျွဲကြံခေါက်ဘုရားလမ်း၊ ကြယ်စင်မြို့တော်၊ သန်လျင်မြို့နယ်၊ ရန်ကုန်မြို့။

 9662 (or) +95 9 796629662

 www.yomabank.com

 www.facebook.com/yomabank

Prudential Myanmar Life Insurance

 ရန်ကုန်ရုံးချုပ်လိပ်စာ - အမှတ် ၁၅-၀၁၊ ၁၅ လွှာ၊ Sule Square၊ ၂၂၁ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

 မန္တလေးရုံးခွဲလိပ်စာ - အမှတ် (၁၅၁)၊ ဆိုင်အမှတ် (၂)၊ Ibis Styles Mandalay စင်တာဟိုတယ်၊ (၃၅) လမ်းနှင့် (၅၄) လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

 09770110010  www.prudential.com.mm  Prudential Myanmar